



ရခိုင်ပြည်အမျိုးသားကောင်စီ Arakan National Council

Head Office, Email: anc.hq1@gmail.com

(၇၁) နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားများသို့ ပေးပို့သော ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA) ၏ သဝဏ်လွှာ

၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်။

အမှတ် - ၁/၂၀၂၁။

၁။ ၂၀၂၁ ခုနှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့တွင် ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့သည်မှာ (၇၁) နှစ် တိုင်ခဲ့ပြီဖြစ်သည်။ သို့သော် ကရင်အမျိုးသားအစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNU/KNLA) ဦးဆောင်သော ကရင်ပြည်သူ့လူထုအနေဖြင့် စောဘဦးကြီး၏ အမျိုးသားတော်လှန်ရေး လမ်းညွှန်မှု (၄) ရပ်ဖြစ်သော

၁-၁။ လက်နက်ချစကား အလျဉ်းမပြောရ။

၁-၂။ ကရင့်လက်နက် ကရင့်လက်ထဲတွင်ရှိရမည်။

၁-၃။ ကရင်ပြည် အသိအမှတ်ပြုခြင်း ပြီးပြည့် စုံရမည်။

၁-၄။ ကရင့်ကံကြမ္မာ ကရင့်ဖန်တီးရမည် အစရှိသော အဆိုအမိန့်များကို မြဲမြံစွာစွဲကိုင်လျက် ယနေ့အချိန်ထိ တိုက်ပွဲဝင်နေကြဆဲဖြစ်ပေသည်။

၂။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုဖြစ်စဉ် နောက်ပိုင်းတွင် ဗမာမဟုတ်သော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများ၏၊ အထူးသဖြင့် ခေါင်းဆောင်စောဘဦးကြီး၏ လမ်းညွှန်မှု (၄) ချက်အတိုင်း လျှောက်လှမ်းလာခဲ့သော KNU/KNLA ၏ အဖိနှိပ်ခံ

ပြည်သူ့လူထုတရပ်လုံးအတွက် စေတနာအရင်းခံနှင့် ပေးဆပ်စွန့်လွှတ်မှုများကို မြန်မာပြည်သူ့လူထု တရပ်လုံးက သိမြင်လာကြသည်မှာ မျက်ဝါးထင်ထင်ဖြစ်ပေသည်။

၃။ မြန်မာတနိုင်ငံလုံးရှိ ပြည်သူ့တရပ်လုံးအနေဖြင့် မြန်မာ/ဗမာစစ်အာဏာရှင်များ၏ လက်အောက်တွင် ယခင်ကထက်ပို၍ ပြောင်ပြောင်တင်းတင်း ဖိနှိပ်ခံနေရသော ယခုလိုအခါသမယမျိုးတွင် တော်လှန်ရေး၊ နိုင်ငံရေးအတွေ့အကြုံ ရင့်ကျက်သော KNU/KNLA အနေဖြင့် ခေါင်းဆောင်စောဘဦးကြီး၏ အမျိုးသားတော်လှန်ရေး (၄) ပါးသီလဟုခေါ်ဆိုအပ်သော မိန့်မှာချက် (၄) ရပ်ကို အလေးအနက် နှလုံးသွင်းလျက် ရွှေရည်စိမ် ငြိမ်းချမ်းရေးလမ်းကြောင်းကို စွန့်ခွါကာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်အတွက် အမျိုးသားလွတ်မြောက်ရေးနှင့် ဒီမိုကရေစီတပ်ပေါင်းစုများကို ဦးဆောင်ဦးရွက်ပြု၍ နယ်ချဲ့ဝါဒ၊ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်တို့အား အမြစ်ဖြုတ်ချေမှုန်းလျက် ရည်မှန်းရာပန်းတိုင်ရောက်သည်အထိ ချီတက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာအား ပေးပို့အပ်ပါသည်။

ဗဟိုအလုပ်အမှုဆောင်အဖွဲ့
ရခိုင်ပြည်အမျိုးသားကောင်စီ (ANC/AA)